



MYANMAR GARMENTS MANUFACTURERS ASSOCIATION

October 2021, Issue

NEWSLETTER

အထည်ချုပ်ကတ္တ Stakeholder Round Table Discussion

Snapshot of the Myanmar Garment Sector September 2021

စာမျက်နှာ - ၂



Currently operating: **600+**
MGMA members: **489**



Current total workforce:
487,000
MGMA members:
408,000 (84.5% female)

Since the COVID-19 pandemic:



Factory closures: **134**
Permanent: **36** (23 in 2020, 13 in 2021)
Temporary: **98** (43 in 2020, 55 in 2021)



Jobs lost:
157,000 (24.38%)
MGMA members:
83,000 (16.9%)

Based on data by Social Security Board and MGMA, 31 August 2021.
* Up to 13 September 2021

Myanmar Garment
Manufacturers Association

website: myanmargarments.org
Twitter: @myanmargarments



Cash assistance to vulnerable garment workers



လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်
ကျန်းမာရေး စီမံခန့်ခွဲမှု အဆင့်မြင့် TOT သင်တန်း

စာမျက်နှာ - ၄

စာမျက်နှာ - ၇

မာတိကာ

Activity

အထည်ချုပ်ကဏ္ဍ Stakeholder Round Table Discussion	၂
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု အဆင့်မြင့် ToT သင်တန်း	၄
အလုပ်သမားဥပဒေ ပြဌာန်းချက်များအား လေးစားလိုက်နာ၍ အသင်း၏ Voluntary Labor Compliance Assessment အစီအစဉ်တွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခြင်း	၆
အရည်အသွေး ထိန်းသိမ်းသူ ToT သင်တန်း	၆
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် အလုပ်သမားများအား ငွေကြေးဆက်လက်ထောက်ပံ့	၇

News

Voluntary Labor Compliance Assessment	၈
MGMA အလုပ်အမှုဆောင် အစည်းအဝေး	၉
COVID-19 ဆိုင်ရာ သိကောင်းစရာ ပို့စ်တာများ	၉


Upcoming Events

No.	Descriptions	Date & Time	Venue
1.	3rd MGMA Members' Day	11 th November 2021	Innya Lake Hotel
2.	Income Management In-Factory Training	15 th , 16 th November 2021	-
3.	Cash Assistance Program to Vulnerable Garment Workers	November (TCB)	-
4.	Social Compliance Workshop	November 2021 (TCB)	TCB
5.	MGMA Annual General Meeting (AGM)	December 2021 (TCB)	Online Webinar (TCB)

Membership Update

New Members in October 2021	၁၁
Membership Update as of October 2021	၁၁

အထည်ချုပ်ကဏ္ဍ Stakeholder Round Table Discussion



အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ လက်ရှိအခြေအနေနှင့် မှီခိုလုပ်ကိုင်နေကြသော အလုပ်သမားများ၏ မြေပြင်သတင်း အချက်အလက်များ ဖလှယ်ရန်နှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းကဏ္ဍတစ်ခုအဖြစ် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး ဆွေးနွေးတိုင်ပင်နိုင်ရန် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) နှင့် ဂျာမန် လက်လီရောင်းသူများ ပြည်ပကုန်သွယ်ရေး အသင်း (Foreign Trade Association of German Retailers - AVE) တို့ ပူးပေါင်း၍ Garment Stakeholder Round Table Discussion အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကို AVE မှ ဦးဆောင်၍ online virtual webinar စနစ်ဖြင့် ကျင်းပခဲ့ပြီး MGMA အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ Smart Myanmar မှ တာဝန်ရှိသူများ၊ Center for Economic and Social Development - CESD မှ တာဝန်ရှိသူများ၊ Myanmar Center for Responsible Business (MCRB) မှ တာဝန်ရှိသူများ၊ EIRIS Foundation မှ တာဝန်ရှိသူများနှင့် လုပ်ငန်းအပ်နှံသူ Buyer/Brand ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။




ဆွေးနွေးပွဲတွင် MGMA အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် မှ လက်ရှိ အထည်ချုပ်ကဏ္ဍ၏ လုပ်ငန်းအခြေအနေ၊ မှီခိုလုပ်ကိုင်နေကြသော အလုပ်သမားများ၏ အခြေအနေ၊ အခြား မြေပြင်အချက်အလက်များ၊ ရှုမြင်သုံးသပ်ချက်အမြင် (MGMA's perspective) နှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ဖော်ပြဆွေးနွေးခဲ့သည်။


မြန်မာ့အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍ လုပ်ငန်းခွင် အခြေအနေ၊ အလုပ်သမားရေးရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Smart Myanmar ၏ ဦးဆောင်သူ Mr. Jacob မှလည်း ၂၀၂၁ ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ လများအတွင်း စက်ရုံအလုပ်သမား ၁၉၉၆ ဦးအား မေးမြန်းထားသည့် အချက်အလက်များကို ဝေမျှ ဆွေးနွေး ပေးခဲ့သည်။




ထို့ပြင် CESD ဒါရိုက်တာ ဦးမင်းဇာနည် မှ လက်ရှိဆောင်ရွက်လျက်ရှိသော စစ်တမ်းကောက်ယူမှု အခြေအနေနှင့် အချက်အလက်များကိုလည်းကောင်း၊ MCRB နှင့် EIRI တို့မှ ၎င်းတို့၏ တွေ့ရှိချက်များကိုလည်းကောင်း အသီးသီး ဖော်ပြဆွေးနွေးခဲ့ကြသည်။ လုပ်ငန်းအပ်နှံသူ Buyer/Brand ကိုယ်စားလှယ်မှလည်း ၎င်းတို့အပေါ် ကျရောက်လျက်ရှိသော ဖိအားများနှင့် လုပ်ငန်းအခက်အခဲများအကြောင်း ဖော်ပြဆွေးနွေးခဲ့သည်။



current activities of MGMA




MGMA Secretary General conducting presentation



conductor fro AVE hosting the webinar



buyer/brand representative



Mr. Roger
Chinese Textile & Garment Manufacturers Association in Myanmar




MGMA Chairman, Secretary General, CECs, ECs and MD
Joining the webinar


ထို့နောက် စက်ရုံပေါင်း ၅၀၀ ကျော် လုပ်ငန်းလည်ပတ်လျက်ရှိပြီး အမျိုးသမီး ၈၅ ရာခိုင်နှုန်း ပါဝင်သော အလုပ်သမားဦးရေ ငါးသိန်းနည်းပါး မှီခိုလုပ်ကိုင်နေသည့် အထည်ချုပ်လုပ်ငန်း ကဏ္ဍ ဆက်လက်လည်ပတ်ရှင်သန်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု အဆင့်မြင့် ToT သင်တန်း


မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း MGMA နှင့် ActionAid Myanmar (AAM) တို့ ပူးပေါင်း၍ "လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု မိတ်ဆက်သင်တန်း" များ ပို့ချပေးခဲ့ရာ လေးကြိမ် ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။ ထိုသို့ ပို့ချပေးခဲ့ပြီးနောက် လိုအပ်ချက်အရ "လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု အဆင့်မြင့် ToT သင်တန်း" ကို အောက်တိုဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ သင်တန်းကို online virtual စနစ်ဖြင့် ပို့ချခဲ့ပြီး အဆင့်မြင့်သင်တန်း ဖြစ်သည့် အလျောက် စက်ရုံအလုပ်ရုံများမှ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲရေးဌာန နှင့် CSR Compliance ဌာန တို့မှ မန်နေဂျာများ၊ တာဝန်ခံများ ပါဝင်သော သင်တန်းသား ဦးရေ ၃၀ တက်ရောက်ခဲ့သည်။ MGMA ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါ်အေးမိရှိန် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်ခန်းစာများကို WSH Myanmar မှ ပို့ချပေးခဲ့သည်။




သင်တန်းမှာ ကုန်ထုတ်လုပ်မှုစက်ရုံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ အဆင့်မြင့် သင်တန်းဖြစ်သည့်အပြင် အထည်ချုပ်စက်ရုံများ၏ လုပ်ငန်းသဘာဝအပေါ်အထူးပြုသည့် Tailor-made ToT သင်တန်းတစ်ခုလည်း ဖြစ်သောကြောင့် တက်ရောက်ရန် စာရင်းပေးသွင်းမှု များပြားခဲ့သည်။ ထို့ကြောင့် ယင်း သင်တန်းကို နိုဝင်ဘာလ ၂၂ မှ ၂၇ အထိ နေ့ရက်များတွင် ထပ်မံပို့ချပေးမည် ဖြစ်သည်။




MGMA Joint Secretary U Kyin Tun
Delivering Closing Speech



MGMA Managing Director Daw Aye Mi Shein
Delivering Opening Speech




Contents and Training Plans




A training slide




Participants in the training



Training slide and participants



The trainer conducting presentation



The trainer conducting presentation

အလုပ်သမားဥပဒေ ပြဌာန်းချက်များအား လေးစားလိုက်နာ၍ အသင်း၏ Voluntary Labor Compliance Assessment အစီအစဉ်တွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခြင်း



MYANMAR GARMENT MANUFACTURERS ASSOCIATION
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCI, No. 29, Min Ye Kyaw Swar Road, Lantadaw Township, Yangon.
Tel: +95 1 2314829, 2300253, Email: mgma@myanmargarments.org, Website: www.myanmargarments.org

တိုက်တွန်းခြင်း

သို့

အသင်းဝင် ကုမ္ပဏီ/စက်ရုံများအားလုံး
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

ရက်စွဲ: ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်

အကြောင်းအရာ: ။ အလုပ်သမားဥပဒေ ပြဌာန်းချက်များကို လေးစားလိုက်နာပြီး အသင်း၏ "Voluntary Labour Compliance Assessment" စစ်ဆေးခြင်း လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းခြင်း။

၀။ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့သော COVID-19 ကပ်ရောဂါနှင့် အခြား ပြည်တွင်း၊ ပြည်ပ မြစ်ရပ်များ၏ နောက်ဆက်တွဲ သက်ရောက်မှုများကို ခံစားရလျက်ရှိပါသည်။ စက်ရုံ၊ အလုပ်ရုံ ပိတ်သိမ်းမှုများ၊ ရှိသကဲ့သို့ လုပ်သားအင်အား လျော့ချမှုများနှင့်အတူ အလုပ်အကိုင်ဆုံးရှုံးမှုများစွာလည်း ရှိခဲ့ပါသည်။

၂။ ယခုအခါ MGMA ၏ အသင်းဝင် စုစုပေါင်း ၆၀၀ ကျော်ရှိသည့်အနက် စက်ရုံပေါင်း ၅၀၀ နီးပါးမှာ လက်ရှိ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လျက်ရှိပါသည်။ ထိုသို့ လုပ်ကိုင်လျက်ရှိရာတွင် ကဏ္ဍတစ်ခုလုံး ဆက်လက်ရှင်သန်နိုင်ရေးအတွက် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်အောင် အထည်ချုပ်လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) တို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၃။ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရာတွင် အသင်းဝင်များအနေဖြင့် အလုပ်သမားဥပဒေ နှင့် အသင်းမှ ထုတ်ပြန်ထားသော ကျင့်ဝတ်စည်းကမ်းများ (Code of Conduct - CoC) တို့ကို လေးစားလိုက်နာ၍ အလုပ်သမား အခွင့်အရေးကို အကာအကွယ်ပေးလျက် အလုပ်အကိုင်အခွင့်အလမ်းများကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ် လျက်ရှိပါသည်။ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။

၄။ MGMA အသင်းသည် "Voluntary Labour Compliance Assessment" ကို ILO ACT/EMP နှင့် ပူးတွဲအကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အသင်းဝင်စက်ရုံများသို့ တရားဝင် ကြေညာ၍ စက်ရုံနှစ်ခုအား pilot test အဖြစ် စစ်ဆေးအကဲဖြတ်ခဲ့ပြီး ဖြစ်ပါသည်။ ယင်း "Voluntary Labour

ကမ္ဘာ တစ်ဝန်း COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုနှင့် အခြား ပြည်တွင်းပြည်ပ ဖြစ်ရပ်များ၏ နောက်ဆက်တွဲ သက်ရောက်မှုများကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်း တွင်လည်း အခြားလုပ်ငန်းကဏ္ဍများ နည်းတူ လုပ်သား အင်အား လျော့ချခြင်း၊ စက်ရုံအလုပ်ရုံပိတ်သိမ်းခြင်း များနှင့်အတူ အလုပ်အကိုင်ဆုံးရှုံးမှု များစွာရှိခဲ့ပါသည်။ ယခုအခါ MGMA ၏ အသင်းဝင်စက်ရုံ ၆၀၀ ကျော် ရှိသည့်အနက် စက်ရုံပေါင်း ၅၀၀ နီးပါး လုပ်ငန်း ဆက် လက် လုပ်ကိုင်လျက်ရှိရာ အသင်းဝင်စက်ရုံများ အနေ ဖြင့် အလုပ်သမားဥပဒေနှင့် အသင်းမှ ထုတ်ပြန်သော ကျင့်ဝတ် စည်းကမ်းများ (Code of Conduct) ကို လေးစားလိုက်နာ၍ အလုပ်သမားအခွင့်အရေးကို အကာ အကွယ်ပေးလျက် အလုပ်အကိုင်အခွင့်အလမ်းများကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း MGMA အနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် အသင်းဝင်စက်ရုံများသို့ တိုက်တွန်းခြင်း စာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

ထုတ်ပြန်ခဲ့သောစာတွင် MGMA အနေဖြင့် အသင်းဝင်စက်ရုံများအား အလုပ်သမားဥပဒေ ပြဌာန်းချက်များနှင့် အသင်း၏ ကျင့်ဝတ်စည်းကမ်းများ (CoC) ကို လေးစားလိုက်နာ၍ အသင်းမှ ဆက်လက်ဆောင်ရွက်မည့် "Voluntary Labor Compliance Assessment" စစ်ဆေးခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထား သည်။ ထိုသို့ လိုက်နာလျက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုး၍ အသင်းရုံးသို့ ပြန်လည် ပေးပို့ရန်လည်း ဖော်ပြပါရှိသည်။ MGMA အသင်းသည် အသင်းဝင်စက်ရုံများမှ ပြန်လည်ပေးပို့သော ဝန်ခံကတိလက်မှတ်ရေးထိုးခြင်း စာရွက်များကို ဆက်လက်စုဆောင်း၍ "Voluntary Labor Compliance Assessment" စစ်ဆေးခြင်းကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။


အရည်အသွေးထိန်းသိမ်းသူ ToT သင်တန်း

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း MGMA နှင့် ဂျာမန် လက်လီရောင်းသူများ ပြည်ပကုန်သွယ်ရေး အသင်း (Foreign Trade Association of German Retailers - AVE) တို့ ပူးပေါင်း၍ Quality Controller Intensive Training ToT ကို အောက်တိုဘာလ ၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်း ကို MGMA ၏ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး BUILDTEK Consultants [Pvt] Ltd မှပို့ချပေးခဲ့သည်။ အသင်းဝင်စက်ရုံများမှ ထုတ်ကုန်အရည်အသွေး ထိန်းချုပ်စစ်ဆေး


သူများ၊ MGMA ၏ သင်တန်းကျောင်းဖြစ်သော MGHRDC မှ သင်တန်းဆရာမများ အပါအဝင် သင်တန်းသား သင်တန်းသူ စုစုပေါင်း ၃၉ ဦး တက်ရောက်ခဲ့သည်။

အထည်ချုပ်စက်ရုံများတွင် ချုပ်လုပ်ပြီးအထည် အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများ၊ နည်းစနစ် များအပြင် တင်ဆက်ပြသခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်း ကျွမ်းကျင်မှု (Presentation & Communication Skill) ဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချပေးခဲ့သည်။ Intensive ToT ဖြစ်သည့်အလျောက် တက်ရောက်ခဲ့ သော သင်တန်းသား/သူများက မိမိတို့၏ စက်ရုံ သို့မဟုတ် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် သင်တန်း ဆရာ/ဆရာမများအဖြစ် ဆက်လက်၍ လက်ဆင့်ကမ်း သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်သည်။


သင်တန်းနောက်ဆုံးရက်တွင် ဂျာမန် လက်လီရောင်းသူများ ပြည်ပကုန်သွယ်ရေး အသင်း (Foreign Trade Association of German Retailers - AVE) မှ ပရောဂျက်မန်နေဂျာ Mr. Julian Stodt မှ အပိတ်အမှာစကား ပြောကြားခဲ့ပြီး MGMA ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိရှိန် မှ သင်တန်းသား သင်တန်းသူများ၏ စာမေးပွဲ ရမှတ်များ ကြေငြာပေးခဲ့သည်။




AVE - Project Manager Mr. Julian speaking remarks



MGMA Managing Director Daw Aye Mi Shein announcing exam scores



Participants



Participants

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် အလုပ်သမားများအား ငွေကြေးဆက်လက်ထောက်ပံ့

Livelihoods and Food Security Fund - LIFT Myanmar ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သော အသင်းဝင် စက်ရုံများရှိ လက်ရှိအလုပ်လုပ်ကိုင်နေသော ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ နာတာရှည် ရောဂါသည်များ အား ငွေကြေးထောက်ပံ့ရေး အစီအစဉ်ကို အောက်တိုဘာလအတွင်း ဆက်လက်ဆောင်ရွက်ခဲ့ရာ စက်ရုံပေါင်း ၁၉ ရုံမှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် အလုပ်သမား ၂၉၉ ဦးအား တစ်ဦးလျှင် ငွေကျပ် ၇၀,၀၀၀ စီ ထောက်ပံ့ပေး နိုင်ခဲ့သည်။ ယင်း ငွေကြေးထောက်ပံ့မှု အစီအစဉ်သည် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း အထက်ပါအတိုင်း အကျုံးဝင်သော အလုပ်သမား စုစုပေါင်း ၉၀၀ ဦးအထိ ငွေကြေးထောက်ပံ့ပေးသွားမည် ဖြစ်သည်။



Giving cash assistance to vulnerable garment workers




Giving cash assistance to vulnerable garment workers

News


Voluntary Labor Compliance Assessment

Voluntary Labour Compliance Assessment သည် ၂၀၁၉ ခုနှစ် အတွင်း MGMA နှင့် ILO/ACTEMP တို့ပူးပေါင်းအကောင်အထည်ဖော်ခဲ့သော အလုပ်သမား ဥပဒေ လေးစားလိုက်နာမှုဆိုင်ရာ ကိုယ်စမ်းစစ်မှု အကဲဖြတ် စစ်ဆေးခြင်း အစီအစဉ် တစ်ခုဖြစ်သည်။ Pilot Test အဖြစ် အသင်းဝင် စက်ရုံနှစ်ရုံကို အကဲဖြတ် စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တရားဝင်ကြေငြာခဲ့သော အစီအစဉ်တစ်ခု ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသော အသင်း၏ ဦးစားပေး အစီအစဉ်တစ်ခုလည်း ဖြစ်သည်။ ယခုအခါ အသင်းထုတ်ပြန်ထားသော အောက်တိုဘာလ (၆) ရက် ရက်စွဲပါ အသင်းဝင်များသို့ တိုက်တွန်းခြင်း စာအရ Voluntary Labour Compliance Assessment စစ်ဆေးခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။



MGMA အလုပ်အမှုဆောင် အစည်းအဝေး

လစဉ်ပြုလုပ်လေ့ရှိသော မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA ၏ အလုပ် အမှုဆောင်အဖွဲ့ဝင်များ အစည်းအဝေးကို အောက်တိုဘာလ ၁၆ ရက်၊ စနေနေ့၌ online virtual စနစ်ဖြင့် ပြုလုပ်ခဲ့သည်။ အစည်းအဝေးကို အသင်း၏ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ Stakeholder Round Table Discussion Webinar ၌ ပြောဆိုခဲ့သော အကြောင်းအရာများ၊ အကျိုးရလဒ်များကို ဆွေးနွေးခဲ့ကြသည်။



နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် 3rd MGMA Members' Day နှင့် ဒီဇင်ဘာလအတွင်း ကျင်းပ ပြုလုပ်မည့် Annual General Meeting ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့သည်။ အသင်းအနေဖြင့် ဆက်လက် ဆောင်ရွက်မည့် Collaboration Project ဆိုင်ရာ ကိစ္စရပ်များကိုလည်း မန်နေဂျင်းဒါရိုက်တာမှ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ အား တင်ပြဆွေးနွေးခဲ့သည်။

COVID-19 ဆိုင်ရာ သိကောင်းစရာ ပို့စတာများ

လက်ကို လက်ဆေးရည်ဖြင့် ဘယ်လို ဆေးကြမလဲ

မျက်စိနှင့် မြင်နိုင်လောက်အောင် လက်တွေ့ ညစ်ပေးနေပါက လက်ကို ဆပ်ပြာရေတို့ဖြင့် ဆေးကြောပါ။ သို့မဟုတ်လျှင် လက်ဆေးရည်နှင့် ပွတ်တိုက်ပါ။

ကြာချိန်စုစုပေါင်း ၄၀ - ၆၀ စက္ကန့်

0. လက်ကို ခေါ်၍ နီအောင်ခွတ်ပါ။
1. လက်၏ မှတ်တိုင်နှစ်ခုမှ တစ်ဖက်သို့ သို့မဟုတ် ဆင့် ဓာတ်ပြားမဟုတ်ဘဲ လက်ဆံသို့ ထည့်ပါ။
2. လက်ဖဝါးအစွန်းများ ပွတ်တိုက်ပါ။
3. လက်အစွန်းအစွန်းများ ပွတ်လျက် ညာဘက်လက်ဖဝါးသို့ ဘယ်ဘက် လက်ဖဝါးမှ ဆွဲကာ ပွတ်တိုက်ပါ။ ချော့ကတ် တစ်ဘက်ကိုလည်း ထိုနည်းအတိုင်း တစ်ဖန် ပြုလုပ်ပါ။
4. လက်ခွေငယ်များလက်လျက် လက်ဖဝါး အစွန်းများ ပွတ်ပါ။
5. လက်ခွေငယ်များ အစွန်းမှစ၍ ချော့ကတ်တစ်ဖက်မှ လက်ခွေငယ်များ၏ အစွန်းဘက်သို့ ထိရောက်အောင် တစ်ဘက်တွင် ထည့်ပွတ်ပါ။
6. ဘယ်ဘက်လက်ဖဝါး ညာဘက်လက်ဖဝါးသို့ ဆွဲ၍ လှည့်ပွတ်ပါ။ ချော့ကတ်တစ်ဘက်ကိုလည်း ထိုနည်းအတိုင်း တစ်ဖန် ပြုလုပ်ပါ။
7. ညာဘက်လက်ခွေငယ်များ၏ ချော့ကတ်တစ်ဘက်မှ ချော့ကတ်တစ်ဘက်သို့ ပွတ်ပါ။ ထိုနည်း အတိုင်း ဘယ်ဘက်လက်ခွေငယ်များကိုလည်း ပြုလုပ်ပါ။
8. လက်ကို ခေါ်၍ ဝင်အောင်ဆေးပါ။
9. တစ်ခါလုံး လက်သွတ်ပုလိဖြင့် လက်ကို မျှောက်ဆွဲအောင် ဆေးဆွတ် သွတ်ပါ။
10. လက်သွတ်ပုလိကို သုံးပြီး ခေါ်၍တစ်ခေါင်းကို ပိတ်ပါ။
11. သင့်လက်များ သန့်ရှင်းသွားပါပြီ။

World Health Organization Myanmar | Patient Safety | SAVE LIVES Clean Your Hands

May 2020

လက်ကို လက်ဆေးရည်ဖြင့် ဘယ်လို ပွတ်တိုက်ကြမလဲ

လက်သန့်ရှင်းရေးအတွက် လက်ကို လက်ဆေးရည်နှင့်ပွတ်တိုက်ပါ။ မျက်စိနှင့် မြင်နိုင်လောက်အောင် ညစ်ပေးနေပါက လက်ကို ဆပ်ပြာရေတို့ဖြင့် ဆေးကြောပါ။

လက်ဆေး/ပွတ်တိုက်သော ကြာချိန်စုစုပေါင်း ၂၀-၃၀ စက္ကန့်

- 1a. လက်ခွေငယ်သို့ လက်တစ်ဖဝါးစာ လက်ဆေးရည်ကို ထည့်ပါ။
- 1b. လက်ဖဝါးအစွန်းများ ပွတ်တိုက်ပါ။
2. လက်ခွေငယ်များ ပွတ်လျက် ညာဘက်လက်ဖဝါးသို့ ဘယ်ဘက် လက်ဖဝါးမှ ဆွဲကာ ပွတ်တိုက်ပါ။ ချော့ကတ်တစ်ဘက်ကိုလည်း ထိုနည်းအတိုင်း တစ်ဖန် ပြုလုပ်ပါ။
3. လက်ခွေငယ်များ ပွတ်လျက် ညာဘက်လက်ဖဝါးသို့ ဘယ်ဘက် လက်ဖဝါးမှ ဆွဲကာ ပွတ်တိုက်ပါ။ ချော့ကတ်တစ်ဘက်ကိုလည်း ထိုနည်းအတိုင်း တစ်ဖန် ပြုလုပ်ပါ။
4. လက်ခွေငယ်များလက်လျက် လက်ဖဝါး အစွန်းများ ပွတ်ပါ။
5. လက်ခွေငယ်များ အစွန်းမှစ၍ ချော့ကတ်တစ်ဖက်မှ လက်ခွေငယ်များ၏ အစွန်းဘက်သို့ ထိရောက်အောင် တစ်ဘက်တွင် ထည့်ပွတ်ပါ။
6. ဘယ်ဘက်လက်ဖဝါး ညာဘက်လက်ဖဝါးသို့ ဆွဲ၍ လှည့်ပွတ်ပါ။ ချော့ကတ်တစ်ဘက်ကိုလည်း ထိုနည်းအတိုင်း တစ်ဖန် ပြုလုပ်ပါ။
7. ညာဘက်လက်ခွေငယ်များ၏ ချော့ကတ်တစ်ဘက်မှ ချော့ကတ်တစ်ဘက်သို့ ပွတ်ပါ။ ထိုနည်း အတိုင်း ဘယ်ဘက်လက်ခွေငယ်များကိုလည်း ပြုလုပ်ပါ။
8. သင့်လက်များ မျှောက်ဆွဲသွားပါပြီ။

World Health Organization Myanmar | Patient Safety | SAVE LIVES Clean Your Hands

May 2020

ယခုနှစ်ဆောင်းရာသီတွင် ကျန်းမာစွာ နေထိုင်နိုင်ရန်



၂၀၂၀-၂၀၂၁ ဆောင်းရာသီတွင် ရာသီတုပ်ကွေးနှင့် COVID-19 တို့သည် အတူတကွ လှည့်လည်နေနိုင်ပါသည်။ ကာကွယ်ဆေးထိုးခြင်းသည် တုပ်ကွေးရောဂါမှ အကောင်းဆုံးကာကွယ်မှုဖြစ်သော်လည်း သင့်နှင့် သင့်မိသားစု၏ အဆင်သင့် ပြင်ဆင်ထားမှုကို သေချာစေရန်ပြုလုပ်နိုင်သည့် အခြားအဆင့်များစွာလည်းရှိပါသည်။

လက်ဆေးဆပ်ပြာ

ရေဖုလုံ လက်သန့်စင်ဆေးရည်

ပါးစပ်နှင့်နှာခေါင်းစည်း

Paracetamol အများကျသေး

သာဗိုမီတာ

တစ်ရှူးစက္ကူများ

အမှားပါသောအမှိုက်ပုံး

မိသားစုဆရာဝန်နှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများ၏ ဖုန်းနံပါတ်များ

COVID-19 ချိတ်မရှိ မည်ကဲ့သို့ စမ်းသပ် စစ်ဆေးရသည့်သို့သော အသေးစိတ် အချက်အလက်များ

COVID-19 လား? တုပ်ကွေးလား? မသေချာပါက ဘယ်လိုသိနိုင်မလဲ?



မိမိအိမ်တွင် COVID-19 နှင့် အလားတူ (သို့) တုပ်ကွေး ရောဂါနှင့်အလားတူ ဖျားနာသည့်သူများအား ကြည့်ရှု စောင့်ရှောက်ရန် အကြံပေးချက်များ

တစ်နှစ်လောက်က COVID-19 (သို့) တုပ်ကွေးရောဂါ လက္ခဏာများ ဖြစ်ပေါ်နေခြင်း ရောဂါဝိဇ္ဇာရေးဆရာတို့က မပြောနိုင်သေး ဖြစ်နိုင်သည့် COVID-19 ရောဂါရှိမရှိ စစ်ဆေးမှုပေးပြီး အဖြေရလဒ်ကို စောင့်ဆိုသည့်အချိန်တွင်

- ဖျားနာသည့်သူများအား သက်တောင့်သက်သာရှိစေရန် ကူညီပေးပါ။ အရည်များများသောက်ပါ။ (တစ်ချို့သူများသည် ပူနွေးသည့်အရည်ပေးခြင်းကို နှစ်သက်ကြပါသည်။)
- အများစုက ဆေးမယူဘဲ နာကျင်မှုသက်သာစေသော ဆေးများသည် အထောက်အပံ့မရှိသော်လည်း ဆေးညှန်းကို သေချာစွာတတ်ပါ။ ပိုမိုစိစစ်ဆေးမှုသည် ရောဂါ ကာကွယ်နိုင်သည်မဟုတ်ပါ။
- ဖျားနာသည့်သူများ နာကျင်မှုအညံ့ထိလောက် မတ်တတ်ရပ်ကြလျှင် သွားလာနိုင်ပါက အသက်ရှူခြင်းနှင့် သွေးလည်ပတ်မှုအားကို အထောက်အပံ့ပေးနိုင်ပါသည်။
- အိပ်ရာတွင် လဲလျောင်းခြင်း၊ အရေအသားကို ရှောင်လဲပြီး ဘေးစောင်းသို့မဟုတ် ဝမ်းနိုးရင်းတို့ကို ရှောင်လဲပြီး လဲလျောင်းပေးပါ။

မိမိကိုယ်ကိုနှင့် အိမ်တွင် အတူနေထိုင်သောသူများအား ရောဂါကာကွယ်ခြင်း

- ၁။ ဖျားနာသည့်သူ သီးခြားအခန်းထဲတွင် နေထိုင်သင့်ပါသည်။ အကယ်၍ အဆင်မပြေပါက အိမ်တွင်အတူနေထိုင်သောသူများမှာ ဖျားနာသည့်သူ အနည်းဆုံး တစ်ခန်းခွဲအတွင်း နေထိုင်ရန် နှာခေါင်းစည်းတပ်ဆင်ပါ။
- ၂။ ဖျားနာသည့်သူအနီးနှင့် အိပ်ထိုင်အတူနေထိုင်ရသောနေရာများတွင် လေဝင်လေထွက် စောင့်ရှောက်မှုစောင့်ရှောက်ပါ။ တစ်နည်းသို့ ပြတင်းပေါက်များပိတ်ထားပါ။
- ၃။ ဖျားနာသည့်သူအနီးထဲတွင် တစ်နည်းတည်းမဟုတ်ပါ။ (သို့) အသက်ရှူရန် နာရီမရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ထားပါ။
- ၄။ ဖျားနာသည့်သူ၏အိမ်တွင် ရှိသည့်လက်ဆေးဆေးရည်
- ၅။ တစ်ကိုယ်ရည်သန့်ရှင်းမှုအား အထူးအလေးထားပါ။

- ဓနုဓိန်နှင့် အိမ်သားများ သီးခြားသုံးနံ့ပါး (သို့) အသုံးပြုနိုင်သော သန့်စင်ပါ။
- အိမ်ရှင်များနှင့် နီးကပ်နေသူများအား သန့်စင်အသုံးပြုပါ။
- လက်ကို မကြာခဏဆေးပါ။
- အိပ်ရာခင်းများကို မကြာမကြာ လဲလှယ်ပေးပါ။ (အိပ်ရာခင်းများကို အရံအဖိုအိပ်ရာခင်းထဲသို့ တိုက်ရိုက်လှည့်ပြီး မစားမီ အဆင့်မြှင့်တင်ရာတွင် ထည့်ပါ။ ၆၀ ဒီဂရီအပူချိန်တွင် လေ့လာပါ။)

ထပ်မံ၍ အကြံပြုချက်များရရှိရန် မိမိရပ်ရှိ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် တိုင်ပင် ဆွေးနွေးပါ။

မည်သည့်အချိန်တွင် အကူအညီတောင်းခံရမည်နည်း?

- အသက်ရှူရ ဓာတ်မခြေခြင်း
- အဆက်မပြတ် ရင်ဘတ်အောင့်ခြင်း
- ဆေးညှန်းမပါဝင်သော/ ဆရာဝန်ညွှန်ကြားမှုမရှိဘဲ သုံးစွဲထားသောဆေးဝါးများကို မတုံ့ပြန်ဘဲ ဆက်လက်၍ အများကြီးစေခြင်း
- ကလေးကတစ်နေ့ခြင်း သတိမကောင်းခြင်း
- နှိုးဆော်ကြားမှုမရှိခြင်း
- နှုတ်ခမ်းနှင့် မျက်နှာများ ပြာနစ်လာခြင်း
- စိုးရိမ်ဖွယ်ရာ ရောဂါလက္ခဏာများတွေ့ရှိခဲ့သောလားခြင်း

ပါးစပ်နှင့်နှာခေါင်းစည်း၊ ဝတ်ဆင်ရန် အကြံပြုချက်များ

<https://www.who.int/emergencies/diseases/novel-coronavirus-2019/question-and-answers-hub#a-question-a-on-covid-19-and-masks>

© World Health Organization 2020. Some rights reserved. This work is available under the CC BY-NC-SA 3.0 license (<https://creativecommons.org/licenses/by-nc-sa/3.0/>)

ယခုနှစ်ဆောင်းရာသီတွင် ကျန်းမာစွာ နေထိုင်နိုင်ရန်



လူတစ်ဦးတိုင်း တစ်ယောက်တိုင်းက သိတာသေချာပါစေ။

အခြားသူများနှင့် အနည်းဆုံး တစ်မီတာ အကွာအဝေးတွင် နေထိုင်ရန်

လူထုထပ်သောနေရာများ၊ လေဝင်လေထွက် မကောင်းသောနေရာများကို ရှောင်ကြဉ်ရန်

မည်သည့်အချိန်တွင် မည်ကဲ့သို့ လက်ဆေးရမည်

မည်သည့်အချိန်တွင် မည်ကဲ့သို့ နှာခေါင်းစည်းတပ်ဆင်ရမည်

မည်သည့် နှာခေါင်းစည်းကို ရွေးချယ်ရမည်

နှာခေါင်းစည်းဆုံးသည့်အခါတိုင်း ကျန်းမာရေးနှင့်ညီညွတ်သောအပြုအမူများကို မည်ကဲ့သို့ လုပ်ဆောင်ရမည်

အကယ်၍ နေထိုင်မကောင်းပါက မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်ကဲ့သို့ အကူအညီရှာဖွေရမည်

ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို မည်သည့်နေရာမှရရှိနိုင်မည်။ ဥပမာ သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတင်းအချက်အလက်များ

လူများနှင့် တက်ကြွစွာ ဆက်သွယ်သော ခွက်ခြင်းနှင့် ခွဲထားပြီးသော ဆက်သွယ်မှုများကို ထိန်းသိမ်းခြင်းဖြင့် မိမိတို့၏ စိတ်ကျန်းမာရေးကို စောင့်ရှောက်ရန်

© World Health Organization 2020. Some rights reserved. This work is available under the CC BY-NC-SA 3.0 license (<https://creativecommons.org/licenses/by-nc-sa/3.0/>)

Delta ဗိုင်းရပ်စ်ဗိုင်းရပ်စ်နှင့်ပတ်သက်သော အချက်အလက်များ



Covid-19 တို့ ဖြစ်စေသော SARS-CoV-2 ဗိုင်းရပ်စ်အပါအဝင် ဗိုင်းရပ်စ်အားလုံးသည် အချိန်နှင့်အမျှ ပြောင်းလဲနေသည်။

အချို့သောပြောင်းလဲမှုများသည် ဗိုင်းရပ်စ်၏ ကုန်သွယ်မှုကို အကျိုးသက်ရောက်စေနိုင်ပါသည်။ ဥပမာ - ရောဂါပြင်းထန်မှု (သို့) ကာကွယ်ဆေး ကုသသောဆေးဝါးများ၊ ရောဂါရှာဖွေရေး ကိရိယာများ (သို့) အခြားအများပြည်သူ ကျန်းမာရေးနှင့် လူမှုရေး စီမံခန့်ခွဲမှုတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။

Delta ဗိုင်းရပ်စ်သည် variant of concern ဗိုင်းရပ်စ်ဗိုင်းရပ်စ်ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမဆုံးတွေ့ရှိခဲ့ရာ ယခုအခါ နိုင်ငံပေါင်း ၁၃၅ နိုင်ငံနှင့် နယ်မြေများသို့ ဖြန့်ချိပြန့်ပွားနေပါသည်။

ဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန် ကျွန်ုပ်တို့ဘာတွေ လုပ်နိုင်သလဲ?

အများပြည်သူကျန်းမာရေးနှင့် လူမှုရေးစီမံဆောင်ရွက်ချက် သာဓကများ

ပါးစပ်နှင့်နှာခေါင်းစည်းကို အမြဲထွက်တိုင်း ဝတ်ဆင်ပါ။

တစ်ဦးနှင့်တစ်ဦး ခပ်ကွာ နေပါ။ (၆ ပေ)

လက်များကို ဆပ်ပြာနှင့်ရေဖြင့် မကြာခဏ ဆေးကြောပါ။

နီးကပ်စွာ ထိတွေ့ဆက်ဆံခြင်းများကို ရှောင်ကြဉ်ပါ။

အလုပ်ဝင် နေရာတွင် ကျွန်ုပ်တို့သည် ရှောင်ကြဉ်ပါ။

လူထုထပ်သော နေရာများကို ရှောင်ကြဉ်ပါ။

ကာကွယ်ဆေးများသည် ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ပြီး ဗိုင်းရပ်စ် ဖြန့်ပွားမှုကို လျော့ချနိုင်ပါသည်။

WHO မှ အရေစပ်သုံးစွဲရန် ခွင့်ပြုထားသော ကာကွယ်ဆေးများသည် delta ဗိုင်းရပ်စ်ဗိုင်းရပ်စ် ကြောင့် ပြင်းထန်စွာရောဂါဖြစ်ခြင်း၊ ဆေးရုံတက်ရခြင်းနှင့် သေဆုံးခြင်းတို့မှ ကာကွယ်ပေးပါသည်။ သင် ကာကွယ်ဆေးထိုးခွင့်ရသည့်အခါ ကာကွယ်ဆေး အပြည့်အဝသွားရောက်ထိုးခွင့်ရ အလွန် အရေးကြီးပါသည်။

8 August 2021

<https://www.who.int/myanmar/emergencies/coronavirus-disease-2019>

Upcoming Events

No.	Descriptions	Date & Time	Venue
1.	3rd MGMA Members' Day	11 th November 2021	Innya Lake Hotel
2.	Income Management In-Factory Training	15 th , 16 th November 2021	-
3.	Cash Assistance Program to Vulnerable Garment Workers	November (TCB)	-
4.	Social Compliance Workshop	November 2021 (TCB)	TCB
5.	MGMA Annual General Meeting (AGM)	December 2021 (TCB)	Online Webinar (TCB)

Membership Update

New Members in October 2021

Country	No. of New Member Factories
China	2
-	-
Total	2

Membership Update as of October 2021

Status	Country	No. of Factories
Active	Myanmar	69
	China	259
	Korea	54
	Japan	16
	Others	22
	Joint Venture	25
	Local, Sub-Con, Marketing, Inspecting, Textile	38
Total		483